

Khuaite mifim


လိမ္မာတဲ့ပျားကလေး





Khuai te pakhat cu pangpar duum ah
pangpar tizu a zuuk rero.

ပျားကလေးတစ်ကောင် ပန်းတောထဲမှာ
ပန်းဝတ်ရည်စုပ်နေတယ်။



Tlang-aak dum pakhat a ra zam ih

“Vate tii kan hawl pei cu”

“Kei cu vate tii ka ei lo, ka man hrih lo
ruangah ka lo thlun lo ding”.

ကျီးမည်းတစ်ကောင်ပျံလာပြီး

“ငှက်ဥတွေသွားရှာစားရအောင်”

“ကျွန်တော်ငှက်ဥမစားပါ။ မအားသေးလို့ မလိုက်တော့ပါ”။



Ngathur raang a rong zam ih


“Nga kan hawl pei”

“Kei cu nga ka ei lo, ka man lo ih ka
lo thlun lo ding”

ဗျင်းဖြူတစ်ကောင်ပျံလာပြီး

“ငါးသွားရှာစားရအောင်”

“ကျွန်တော်ငါးမစားပါ။ မအားသေးလို့ မလိုက်တော့ပါ”။



Butlak hring pakhat a ra khir dodo
ih, “Pa-ngang kan va hawl pei”
“Kei cu pa-ngang ka ei lo, ka man hrih
lo ih ka lo thlun hrih lo ding”

ဖားစိမ်းတစ်ကောင်ပျံလာပြီး

“ပိုးကောင်သွားရှာစားရအောင်”

“ကျွန်တော်ပိုးကောင်မစားပါ။ မအားသေးလို့ မလိုက်တော့ပါ”။



Caw sen pakhat a ra tlan lala ih


“Hrampi kan va ei pei”

“Kei cu hrampi ka ei lo, ka man hrih
lo ih ka lo thlun lo ding”

နွားနီတစ်ကောင်ပြေးလာပြီး

“မြက်သွားစားရအောင်”

“ကျွန်တော်မြက်မစားပါ။ မအားသေးလို့ မလိုက်တော့ပါ”။



Rampai aire pakhat a ra ih




“Cangcel kan hawl pei”

“kei cu cangcel ka ei lo, ka man hrih
lo ih ka lo thlun lo ding”

ဘဲဝါလေးတစ်ကောင်ပျံလာပြီး

“တီကောင်ရှာစားရအောင်”

“ကျွန်တော်တီမစားပါ။ မအားသေးလို့ မလိုက်တော့ပါ”။



3 J

Thote hring pakhat a ra zuang ih




“Rawl uih kan va ei pei”

“Kei cu rawl uih ka ei lo, ka man lo ih
ka lo thlun lo ding?”

ယင်ကောင်စိမ်းတစ်ကောင်ပျံလာပြီး

“အပုပ်အသိုးသွားရှာစားရအောင်”

“ကျွန်တော်အပုပ်အသိုးမစားပါ။ မအားသေးလို့ မလိုက်တော့ပါ”။



Fikfa ʔial pakhat a ra zam ih


“Thii kan va zuuk pei”

“Kei cu thii ka zuuk lo, ka man hrih lo
ih ka lo thlun lo ding”

ခြင်ကျားတစ်ကောင်ပျံလာပြီး


“သွေးသွားစုပ်ကြရအောင်”

“ကျွန်တော်သွေးမစုပ်ပါ။ မအားသေးလို့ မလိုက်တော့ပါ”။



Pelep pakhat a ra zam ih
“Pangpar tizuu kan zuuk pei”
“Keimah lawng cun ka ei lo ding, zapi
hrangah kan khawl ding”

လိပ်ပြာတစ်ကောင်ပျံဝဲလာပြီး
“ပန်းဝတ်ရည်သွားစုပ်ကြရအောင်”
“ကျွန်တော်တစ်ယောက်တည်းမစားပါ။ အားလုံးအတွက်
စုဆောင်းရမှာ”။




“Khuai te aw, na fim tuk aw”

“Ka inn sungsang hnen ah pangpar ti-
zuu ka va kuat hrih ding”

“လိမ္မာလိုက်တာပျားကလေးရာ”

“ကျွန်တော့်မိသားစုဆီကို ပန်းဝတ်ရည်သွားပို့လိုက်ဦးမယ်”။





ဖလန်း စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုသည်။

